

ဖော်ယော်: ကဲ <phet yan> 楼, 楼抱

ဖော်ယဉ် ကဲ <phet shin> 抗衡, 竞争, 争衡: နိုင်ငံကိုနှစ်နိုင်ငံ ထည်ထိုးအေသွင် ~ လျက်ရှိသည်။ 两个大国正在那个地区争衡。

ဖော်ရုံ ကဲ <phet yan> = တွဲဖော်

ဖော်ရွှေ့နဲ့ <phet ywet> 包装或盖屋顶用的宽阔树叶

ဖော်ရွှေ့နဲ့ <phet shin> [英 fashion] ①时兴, 时髦, 风行
②时装,(服饰的)流行式样 ③(穿的衣服、筒裙、拿的伞等)颜色相同或形式相似 ④穿着同一式样颜色的服装

ဖော်ရွှေ့ကျေး ကဲ <phet shin kya> 衣着时髦, 入时

ဖော်ရွှေ့ထွေ့ ကဲ <phet shin lout> 赶时髦, 标新立异

ဖော်လဲတက်း ကဲ <phet hle: d-gin> 亲热, 亲密, 亲切: ခဲ့တော်များနှင့် ~ နှစ်ဆက်သည်။ 和同志们亲切问候。

ဖော်ထုံး နဲ့ <phet lon> = ပွဲအုံ

ဖော်လိုက် ကဲ <bet lait> = ဘက်လိုက်

ဖော်လိုပ် နဲ့ <phet leit> ①成卷的玉米衣等烟叶 ②(提琴上的)涡卷形头(见 တော် 图) ③缅甸土卷烟

ဖော်လိပ်နားတော်း နဲ့ <phet leit n-daun> 耳环

ဖော်လိပ်ပို့ နဲ့ <phet leit po> 【动】一种吃稻叶的害虫 Hibiscus macrophyllus Roxb(也称: ပိုးကူလားပိုးကျားပိုးမိုး၊ ကျား)

ဖော်ဝုံး နဲ့ <phet wun> 【植】扁担杆属椴树科 Grewia spectabilis, G.Hookerii 分: တောင် ~ း ~ ကော်း ~ ြီး ~ ြီး ～ ြီး 等种

ဖော်သက် နဲ့ <phet th-kat> 瘫痪

ဖော်သချာ နဲ့ <phet th-kyə> 中风, 瘫痪

ဖော်သန်း နဲ့ <phet than> 【植】柴葳树 Bignonia stipulata

ဖော်သွေ့တို့ နဲ့ <phet thwat hmo> = ဖော်ဆွေ့တို့

ဖော်ကဲ ကဲ <phaut> ①钻透, 穿透, 刺穿: အပေါက် ~ သည်။ 穿孔。/ နား ~ သည်။ 穿耳。②穿过, 通过: မိုင်းထား ဆောတပ်ကို ~ ရှုတွက်သွားသည်။ 突围出去。③越(狱), 挖壁洞偷窃: အကျိုးသမားများထောင်ကို ~ ရှုပြုးကြသည်။ 犯人越狱逃跑了。/ ရိုးခေါင် ~ တယ်။ 盗窃仓库。/ ဆိုင် ~ တယ်။ 盗窃商店。④(心情、情绪)反常, 失常, ခိုး ~ သွားပြန်ပြီ။ 这人又有点精神失常了。⑤违(约), 叛变, သွား ~ သည်။ 叛变。/ ဝည်းက်း ~ သည်။ 违反纪律。⑥放(枪、鞭炮等): သေနတ် ~ သည်။ 放枪。/ ပြောက် အိုး ~ သည်။ 放鞭炮。⑦孵化: ကြက်း ~ သည်။ 孵鸡。/ ဥ ~ က် 孵化器 ⑧使之发芽: ပုင် ~ သည်။ 发豆芽。⑨发酵, 酿制: ကော်ရည် ~ သည်။ 酿酒。/ ထုံး ~ သည်။ 淋石灰。⑩筑路, 修通道路: ထုံး ~ သည်။ 筑路。⑪织纬线: ~ ချည် 织布的纬线 ⑫插嘴, 转话题: ကြား ~ ရှုပြုးသည်။ 插话。

ဖောက်ကား ကဲ <phaut ka> 交易, 经商: နောင်းဝယ် ~ သည်။ 做买卖, 经商。

ဖောက်ကျေး ကဲ <phaut kya> (罕)变心, 变节

ဖောက်ချုပ် နဲ့ <phaut khyi> 织布用的纬线

ဖောက်ခွဲ့ ကဲ <phaut khwe> 炸开, 剪开, 打开, 敲裂: ြဲ ကလိယာ ~ မှ 核爆炸

ဖောက်ဒုံး နဲ့ <phaut su> 锥子

ဖောက်ခွဲ့ နဲ့ <phaut so> 短凿

ဖောက်စက် နဲ့ <phaut set> 打眼机, 钻孔机

ဖောက်ဆေး နဲ့ <phaut hsei> 药酒

ဖောက်ဇား နဲ့ <phaut za> 机织挑花布

ဖောက်တီးဖောက်ပြန် ကဲ <phaut ti: phaut pyan> 反常, 异样: ဥ္ဓရသိက ~ ဖြစ်နေတယ်။ 气候反常。

ဖောက်တုံး နဲ့ <phaut tan> 开瓶起子, 开罐头刀

ဖောက်ထိုး ကဲ <phaut hto> = ထိုးဖောက်

ဖောက်ထုံး နဲ့ <phaut hton> 热石灰

ဖောက်ထွေ့ ကဲ <phaut htwin> ①穿孔, 穿透, 打眼②侵入, 偷盗: ~ မှ 溜门撬锁盗窃案

ဖောက်ပန်း နဲ့ <phaut pan> ①雕花 ②在布上的镂空绣花 ③剪纸

ဖောက်ပြား ကဲ <phaut pya> 道德败坏: ~ မှ 奸情案

ဖောက်ပြန် နဲ့ <phaut pyan> ①反常; 反动; 变节, 背叛: ရာသိုတ္ထ ~ သည်။ 气候反常。/ ~ ရေးရိုက်း: 反动份子 ② = ဖောက်ပြား

ဖောက်ဖောက် မသာ <phaut phaut> 嘶嘶啦啦: ~ ြီးသည်။ 嘶嘶啦啦地响。

ဖောက်ဖျက် ကဲ <phaut phyet> 违背, 违反, 违犯: ကတိ ~ သည်။ 违背诺言。/ စည်းကော်ရုပေး ~ သည်။ 违反纪律, 违犯法纪。

ဖောက်ရည် နဲ့ <phaut yei> 米酒

ဖောက်လွပ် ကဲ <phaut lout> 开辟, 开凿: မော်တော်ကားလွပ် ~ သည်။ 修筑公路。

ဖောက်လွှားဖောက်ပြန် ကဲ <phaut lwe: phaut pyan> 变化无常地, 反常地: ~ ဖြစ်နေသွားသိုတ္ထ 反常的气候 / ~ ပြောတတ်သည်။ 说话反复无常。

ဖောက်လွှားဖောက်ပြန် ကဲ <phaut hle: phaut pyan> = ဖောက် လွှားဖောက်ပြန်

ဖောက်လွှား ကဲ <phaut sho> 穿眼; 穿透

ဖောက်သည် နဲ့ <phaut the> ①老主顾 ②为了零售而去批发商店进货的人 ③(俚)趁火打劫者

ဖောက်သည်း ကဲ <phaut the khan> 代销, 从批发店买来零售: ပိုးရင်းရွာနှုံး ~ ရှုပြုးဝေးသည်။ 从总店进货后代销。

ဖောက်သည်ချ ကဲ <phaut the khya> ①按批发价出售 ②